

ကျော် I က၊ <kyaw> ①超过，အသက်၈၀ ~ ၉၀။ 八十多岁了。②越过，跨过：ကလေးတယောက်ကရေပြန်လုံးကို ~ သွားသည်။ 一个小孩越过了水管。 II နဝ၊ <kyaw> 出名，著名，有名၊ ရာဇဝင် ~ 名史

ကျော်ကသည်း န၊ <kyaw k-the> (古) 缅甸历史称越南北部的东京

ကျော်ကြား နဝ၊ <kyaw kya> 出名，著名，闻名၊ နာမည်ဆိုးနှင့် ~ လှပေသည်။ 臭名昭著。 / ~ သောပုဂ္ဂိုလ် 著名人士

ကျော်ချောက် နဝ၊ <kyaw khyaut> (古) 著名，闻名

ကျော်စော နဝ၊ <kyaw zaw> 著名，出名，有名

ကျော်စောကိတ္တိ န၊ <kyaw zaw: keit ti> 威望，名望，声望

ကျော်စောသတင်း န၊ <kyaw zaw: dh-din> 名声，名望

ကျော်စောသံ န၊ <kyaw zaw: dhan> 名声

ကျော်စံကေး န၊ <kyaw san kei> 【动】青蛙

ကျော်စံကွေး န၊ <kyaw san kwei> = ကျော်စံကေး

ကျော်ညို နဝ၊ <kyaw nyi> (诗) 著名，闻名

ကျော်တက် က၊ <kyaw tet> 越过，超过，跨过：ရှေ့ကားကို ~ သွားသည်။ 超过前头的车。

ကျော်ထင် နဝ၊ <kyaw htin> 著名，闻名，出名

ကျော်ထိတ် နဝ၊ <kyaw hteit> (诗) 特别出名，著名

ကျော်ထိန် နဝ၊ <kyaw htein> (诗) 特别出名，著名

ကျော်နင်း က၊ <kyaw nin> ①违反(常规，规则等)，违例 ②超过，越过，跨过；克服：အခက်အခဲကို ~ သည်။ 克服困难。

ကျော်ပုဂံ န၊ <kyaw b-gan> = ကျော်ကသည်း

ကျော်ဖြတ် က၊ <kyaw phyat> 越过，穿过，超过；克服

ကျော်မကောင်းကြားမကောင်း န၊ <kyaw m-kaun: kya: m-kaun> 丑闻：သမိုင်းတွင် ~ ဖြစ်တော့သည်။ 成了历史上的丑闻。

ကျော်မှန် နဝ၊ <kyaw hmun> (诗) 很著名，很有名

ကျော်မှန်း နဝ၊ <kyaw hmun> = ကျော်မှန်

ကျော်လွန် က၊ <kyaw lun> 超过，越过(界限)，超出；克服：ဒီဘောင်ကမ ~ စေနဲ့။ 别超出这个范围。

ကျော်လှိုက် နဝ၊ <kyaw hlait> (诗) 很出名，著名

ကျော်လျှံ နဝ၊ <kyaw shan> (诗) 出名，著名，扬名 ②非礼，冲撞

ကျော်လွှား က၊ <kyaw hlwa> ①越过，超过，跨过：သဘာဝဘေးကို ~ ကြသည်။ 战胜自然灾害。②非礼，冲撞

ကျော်လွဲ နဝ၊ <kyaw hlwe> (诗) 很出名，著名，闻名

ကျော်လှန် နဝ၊ <kyaw hwun> (诗) 出名，著名，闻名，同义词 有：ကျော်သဲ၊ ကျော်သောင်း၊ ကျော်သည်း၊ ကျော်သွေး၊ ကျော်ထိုး၊ ကျော်ဟိန်း၊ ကျော်အိန်န့် 等

ကျော I န၊ <kyaw> ①背部，脊背：~ သားရင်သားမခွဲခြား။ (成) 背部的肉和胸部的肉一样。相当汉语的“一视同

仁”。②背面，反面：အိမ်ရဲ့ ~ တက် 房后 ③棕叶、贝叶书等的反面(即凸出的一面) ④表层：ဝါး ~ 篾青 / ကြိမ် ~ 藤皮 II နဝ၊ <kyaw> (合) 纯的：~ ငွေ 纯银 / မဲ ~ 纯黑 / သလင်း ~ 纯水晶石

ကျောကုန်း န၊ <kyaw: gon> 背，脊背

ကျောခင်း က၊ <kyaw: khin> 仰面，仰面躺倒

ကျောခိုင်း က၊ <kyaw: khain> ①背向，背对着：ထရံကို ~ ထိုင်တယ်။ 背墙而坐。 / မြစ်ကို ~ နေတဲ့အိမ် 背河的房子 ②(喻) 不理睬，不注意：ကိုယ်နဲ့မဆိုင်ဘူးဆိုပြီး ~ မနေသင့်ဘူး။ 不应认为与己无关就置若罔闻。 / အလုပ်ကို ~ ခဲ့သည်။ 玩忽职守。 / ခေတ်ကို ~ တပည့်ခိုင်း 两耳不闻窗外事的学生，不是好学生。 ③(引申) 离开；死去：ဘဝကို ~ သွားသည်။ 结束了一生。 / မအာသာယာယောကွမနွှပ်ပါးထံမှ ~ ခဲ့လေပြီ။ 玛妩离开了她的公婆。

ကျောခိုင်းနံ့စပ် ကဝ၊ <kyaw: khain: nan zat> 紧紧相连，紧挨着：တရွာနှင့်တရွာ ~ တည်နေသည်။ 两个村子紧挨着。 / နှစ်နိုင်ငံသည် ~ ဖြစ်သည်။ 两国山水相连。

ကျောချင်းကပ် က၊ <kyaw: gyin: kat> 背靠背，相依，相靠，相连

ကျောချမ်း က၊ <kyaw: khyan> 不寒而栗

ကျောငွေ န၊ <kyaw: ngwe> 纯银

ကျောစီးတမ်း န၊ <kyaw: si: dan> 背人抛球的游戏。球若落地传球者与背背者互换

ကျောစည်း နဝ၊ <kyaw: si> (古) 强壮魁梧

ကျောစိမ့် က၊ <kyaw: sein> 打颤，战栗，不寒而栗

ကျောဆူးတောင် န၊ <kyaw: hsu: daun> (鱼的) 背鳍 (见 ဆူးတောင် 图)

ကျောတခင်းစာ န၊ <kyaw: t-khin: za> 一席之地

ကျောတံ န၊ <kyaw: dan> 风筝的脊背

ကျောတင်းစည်း နဝ၊ <kyaw: tin: si> (诗) 强壮魁梧

ကျောထောက်နောက်ခံ န၊ <kyaw: daut naut khan> ①靠山，依靠：~ ရှိလို့ဒီလိုရမ်းရဲတာ။ 因为有靠山，所以才敢这样胡作非为。 ②后盾，后备力量：လတိုင်းငွေဆယ်ငါးကျပ်လောက်ကို ~ အဖြစ်စုထားတယ်။ 每月存十五元，以备使用。 / ~ နယ် 后方

ကျောပူခေါင်းပူ န၊ <kyaw: bu gaun: bu> (小孩) 低烧病：~ ထသည်။ 小孩发烧生病。

ကျောပေး က၊ <kyaw: pei> = ကျောခိုင်း

ကျောပိုးစစ်လွယ်အိတ် <kyaw: bo: sit lwe eit> 军用背包

ကျောပိုးပလိုင်း န၊ <kyaw: bo: p-lain> 一种背篓

ကျောပြင် န၊ <kyaw: byin> 背部

ကျောမဲ့ န၊ <kyaw: mwe> (喻) 穷人，穷棒子，穷光蛋

ကျောရိုး န၊ <kyaw: yo> ①脊椎骨：~ ဆစ် 脊椎节 / ~ ယဲ့ထွတ် 无脊椎动物 / ~ ရှိထွတ် 脊椎动物 ②(喻)